

ဓမ္မအမေးအဖြေများ

၁၀။ နောက်ဆုံးချုပ်တဲ့ရုပ်

### နောက်ဆုံးချုပ်တဲ့ရုပ်

ဆရာတော် အရှင်မြတ်ဘုရား၊

တပည့်တော် သိချင်တာတစ်ခု ရှိပါသည်။ ယင်းမှာ - စုတေစိတ် မကျမီ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ တစ်ခုပြီးတစ်ခု ချုပ်သည်ဟု ကြားဖူးပါသည်။ စုတေစိတ် မကျမီ မည်သည်ကစ၍ ချုပ်ပြီး၊ နောက်ဆုံး မည်သည်က ချုပ်သည်ကို ဖြေကြားပေးပါ။

ရိုသေစွာဖြင့်

Warren Aung, New Zealand

#### စိတ်ဖြစ်ကြိမ်

ပန်းတစ်ပွင့်ကိုမြင်တဲ့ 'မြင်သိစိတ် ဖြစ်စဉ်'မှာ ပန်းပွင့်ရယ်လို့ A တိA ကျ သိတဲ့ 'မြင်သိစိတ်'နဲ့A တူ စိတ်ပေါင်း ၁၇ ခု A စိA ရီ တစ်ပြိုင်နက်လိုလို ဖြစ်သွားပါတယ်။ ဒီစိတ် ၁၇ ခု သို့မဟုတ် ၁၇ ကြိမ်ကို စိတ္တက္ခဏကြီးလို့ ခေါ်တယ်။ A ဒီ စိတ္တက္ခဏကြီး တစ်ကြိမ်စီမှာ ဥပါဒ် (ဖြစ်ဆဲ) ငြိ (တည်ဆဲ)နဲ့ ဘင် (ပျက်ဆဲ) လို့ ခဏငယ် သုံးခုစီပါတယ်။ ခဏငယ် သုံးခုပေါင်းရဲ့ ကြာမြင့်ချိန်ကိုတော့ စိတ်တစ်ခုရဲ့ သက်တမ်း (စိတ်သက်) လို့ ခေါ်တယ်။ စိတ္တက္ခဏကြီး ၁၇ (ဥပါဒ် ငြိ ဘင် ခဏ ငယ် ၅၁) ရဲ့ ကြာမြင့်ချိန်က ရုပ်ရဲ့ သက်တမ်း (ရုပ်သက်)ပဲ။ ရုပ်တစ်ခုရဲ့ သက်တမ်းဟာ စိတ်သက် ၁၇ ခုနဲ့ ညီတယ်ဆိုတဲ့ သဘောပါ။

တစ်ခါ ရုပ်သက်မှာလဲ ဥပါဒ် ငြိ ဘင်လို့ ခဏငယ် သုံးခုစီ ရှိပြန်ရာမှာ ဥပါဒ်နဲ့ ဘင်ခဏတွေက စိတ်နဲ့ သက်တမ်း တူတယ်။ ရုပ်တစ်ခုရဲ့ ငြိ (တည်ဆဲ) ခဏ သက်တမ်းက စိတ်သက်တမ်းရဲ့ ခဏကြီး ၁၆ နှင့် ခဏငယ် တစ်ချက် (ခဏငယ်သက်သက် ၄၉) နဲ့ ညီပါတယ်။ လက်ဖျစ် တစ်ချက်တီး ကာလA တွင်း ခဏငယ် သုံးခုပါတဲ့ စိတ်ဖြစ်ကြိမ်ပေါင်း ကုဋေတစ်သိန်းမက ဆက်တိုက် ဖြစ်ပျက်ပါသတဲ့။ A ဘေးကောင်းတဲ့ ကွန်ပျူတာနဲ့ လိုက်လို့ မမီနိုင် ပါဘူး။ ဒါက ရှေ့မှာပြောခဲ့ စကားကို နားလည် နိုင်ဖို့ ဖော်ပြရတဲ့ A ဘိဗ္ဗော A ခြေခံလေးပါ။



#### သေခြင်းA ဖွင့်

'ဖိစိတ်ခြေဟူသော A သက် (A ဘယု)၊ ကမ္မဇတေဇော ဟူသော A ခိုးA ငွေ (ဥသွာ)၊ သိစိတ်ဝိညာဏ် (ဤတရားသုံးပါး) ဤကိုယ်ခန္ဓာကို စွန့်ခွာသောA ခါ ဤခန္ဓာ ကိုယ်သည် စွန့်ပစ်ခံရပြီး စိတ်စေတနာ စေ့ဆော်မှုမရှိဘဲ ပိုးလောက်များ၏ A စားA စာ ဖြစ်သွားတော့၏ (သံ ၂၊ ၁၁၆)။' ဒါကတော့ သံယုတ်ပါဠိတော်မှာ တိုက်ရိုက် လာတဲ့ 'သေခြင်း'ရဲ့ A ဝိပဿနာ ဖွင့်ပါ။ A ဘယု၊ ဥသွာ၊ ဝိညာဏ် ဒီသုံးခု မရှိတော့ရင် သေပြီ။

'စုတေခါနီး၌ စုတိစိတ်မကျမီ ၁၇ ကြိမ်မြောက် စိတ်၏ ငြိ (တည် ဆဲ) ကာလမှစ၍ ကမ္မဇရုပ်သစ်များ (ဆက်) မဖြစ်ကုန်။ (ဋီခဏ၏ ရှေ့မှာ ဖြစ်ခဲ့သည့်) ဥပါဒ် (ဖြစ်ဆဲ) ခဏ၌ ဖြစ်ပေါ်ပြီး ကမ္မဇရုပ်များလည်း စုတိစိတ်၏ဘင်နှင့် ပြိုင်တူ ချုပ်ပျောက်သွား၏ (ရူပပရိစ္ဆေဒ၊ A ဘိဗ္ဗောတ္ထသင်္ဂဟ)။' ဒါကြောင့် 'သေတယ်ဆို တာ စုတိ စိတ်ဖြစ်ပြီးနောက် ကမ္မဇရုပ်တွေ ဆက်မဖြစ်တော့ ခြင်း'လို့လဲ ဆိုနိုင်ပါတယ်။

#### နောက်ဆုံးချုပ်တဲ့ရုပ်

ကမ္မဇရုပ် ၁၈ မျိုးရှိတယ်။ A ဒါတွေက ဟဒယရုပ်၊ မျက်စိ (A ကြည်)၊ နား(A ကြည်)၊ နှာခေါင်း(A ကြည်)၊ လျှာ(A ကြည်)၊ ကိုယ်(A ကြည်)၊ ဣတ္ထိဘာဝရုပ်၊ ပုဗ္ဗာဝ ရုပ်၊ ဇီဝိတရုပ်၊ ဝဏ္ဏ (A ဆင်း)၊ ဂန္ဓ (A နံ)၊ ရသ (A ရသာ)၊ ဩဇာ၊ ပထဝီ၊ A ဘပေါ၊ တေဇော၊ ဝါယော၊ A ဘကာသဓာတ် ဖြစ်ပါတယ်။ A ဒီကမ္မဇရုပ်တွေ A ဘလုံးဟာ စုတိစိတ်ရဲ့ ငြိ(တည်ဆဲ) ခဏကစပြီး A သစ် မဖြစ်တော့ဘူး။ စုတိစိတ်ရဲ့ ဥပါဒ်(ဖြစ်ဆဲ) ခဏတုန်းက ဖြစ်ပေါ် ပြီးဖြစ်တဲ့ ကမ္မဇရုပ်တွေA ဘလုံးလဲ စုတိစိတ်ရဲ့ ဘင် (ပျက်ဆဲ) ခဏမှာပဲ (စုတိစိတ္တသမကာလမေဝ) ပြိုင်တူချုပ်သွားပါတယ်။

ဒါကြောင့် မျက်စိ၊ နား၊ နှာ၊ လျှာတို့ တစ်ခုပြီးတစ်ခု ချုပ် တယ်လို့ မဆိုနိုင်ပါဘူး။ ပြိုင်တူ ချုပ်တယ်လို့ပဲ ဆိုနိုင်တယ်။ A ဘိဗ္ဗောတ္ထသင်္ဂဟကျမ်း A လိုA ရ ကမ္မဇရုပ်တွေ ချုပ်ပြီး နောက် စိတ္တဇရုပ် ၁၅ (ကာယဝိညာတ်၊ ဝစီ ဝိညာတ်၊ သဒ္ဓါ၊ လဟုတာ၊ မုဒုတာ၊ ကမ္မညတာ၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာ၊ ပထဝီ၊ A ဘပေါ၊ တေဇော၊ ဝါယော၊ A ဘကာသဓာတ်) နဲ့ A ဘဟာရဇရုပ် ၁၂ (စိတ္တဇရုပ် ၁၅ ထဲက ကာယဝိညာတ်၊ ဝစီဝိညာတ်နဲ့ သဒ္ဓါကို နုတ်) တွေ ပြတ်စဲကြတယ်။

ဥတုဇရုပ် ၁၃ (စိတ္တဇရုပ် ၁၅ ထဲက ကာယဝိညာတ်နဲ့ ဝစီ ဝိညာတ်ကို နုတ်)ကတော့ သေလို့ A လောင်းကောင် ဖြစ်ပြီးနောက် A ရိုးစု၊ A ဒီA ရိုးစုတွေ ဆွေးလို့ မြေမှုန့်ဖြစ်ပြီး ကမ္ဘာမြေ ပျက်သည်A ထိ ဆက်ဖြစ်ပါတယ်။ ဒါကြောင့် A ဘိဗ္ဗော A လိုA ရ နောက်ဆုံး ချုပ်တဲ့ရုပ်ကတော့ ဥတုဇရုပ်ပဲ ဖြစ်ပါလိမ့်မယ်။ ▢

